

dvbdebate.com facebook.com/dvb.debate Twitter@dvbdebate

“ဒီဗီဘီ ဒီဘီဘီ”အခြေအတင် ဆွေးနွေးပွဲ အစီအစဉ်ကို DVB Multimedia Group ကနေ အပတ်စဉ် စနေနေ့တိုင်း ရိုက်ကူးကာ ဒီဗီဘီ ရုပ်သံလိုင်းမှတစ်ဆင့် ထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။

<b>DVB TV</b>		<b>DVB RADIO</b>	
Sunday	7.15 pm	Saturday	Evenings
Monday	1.15 am / 7.15 am / 1.15 pm	Sunday	Mornings
Wednesday	8.45 pm	<b>DVB ONLINE</b>	
Thursday	2.45 am / 8.45 am / 2.45 pm	dvbdebate.com	24/7
Friday	8.45 pm	facebook.com/dvb.debate	
Saturday	2.45 am / 8.45 am / 2.45 pm	twitter @dvbdebate	

DVB Debate ဟာ အတွေးမြင်အယူအဆများ ဖလှယ်ကာ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ရန်၊ အပြန်အလှန်နားလည်မှုများ ဖန်တီးတည်ဆောက်ရန်၊ မြန်မာ့အနာဂတ်ပိုမိုကောင်းမွန်လာစေဖို့ လူ့အဖွဲ့အစည်းအတွင်းမှာရှိနေတဲ့ ပြဿနာများကို အဖြေရှာနိုင်စေရန်နှင့် လူတိုင်းပါဝင်နိုင်ပြီး မတူကွဲပြားမှုတွေကို လက်ခံပေးနိုင်တဲ့ အခြေအတင်ဆွေးနွေးခြင်း ယဉ်ကျေးမှုပေါ်ထွက်လာစေရန် ရည်ရွယ်ပါတယ်။ အဖွဲ့အနေဖြင့် အခြား မီဒီယာများနှင့် ဆွေးနွေးပွဲ အသင်းအဖွဲ့များကိုလည်း ယခုလို ပွင့်လင်းတဲ့ အခြေအတင်ဆွေးနွေးပွဲများမှာ ပါဝင်လာဖို့ ဖိတ်ခေါ်ပါတယ်။ အပတ်စဉ် သတင်းထုတ်ပြန်ချက်များ၊ သတင်းဓာတ်ပုံများနှင့် ကာတွန်းများကို ရုပ်သံရိုက်ကူးအပြီး မကြာခင်မှာပဲ ဒီဗီဘီ ဒီဘီဘီ၏ ဖေ့ဘုတ် စာမျက်နှာနှင့် ဝက်ဘ်ဆိုဒ်များမှာ ကြည့်ရှုနိုင်ပါတယ်။ ပြည်တွင်းရှိ အခြေအတင်ဆွေးနွေးပွဲ အစီအစဉ်များကို ဝံ့ပိုးကူညီမှုများ ပြုလုပ်နိုင်ရန်အတွက်လည်း DVB Debate မှာ ရန်ပုံငွေများရှိပါကြောင်း အသိပေးလိုပါတယ်။

# DVB DEBATE



ယခုအပတ် ဆွေးနွေးပွဲအတွက် မေးခွန်းကတော့  
**Will the census bring consensus?**  
 ဆိုတာပဲဖြစ်ပါတယ်။

❖ မှတ်ချက်ပြုလိုသည်များ၊ အကြံပေးလိုသည်များနှင့် မေးခွန်းများ မေးမြန်းလိုပါက ရုံးချိန်အတွင်း ၀၁ ၂၉၂၇၄၃ သို့ဆက်၍ဖြစ်စေ၊ [debate@dvb.no](mailto:debate@dvb.no) သို့ဖြစ်စေ ဆက်သွယ်၍ အဖွဲ့ဝင်တဦးဦးထံသို့ မေးမြန်းနိုင်ပါသည်။

**This week's topic is THE CENSUS**

**Historical context:**

၂၀၁၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာရင်းသည် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးကောက်ယူမည့် သန်းခေါင်စာရင်းဖြစ်သည်။ နယ်မြေဒေသတော်တော်များများကို မကောက်ယူပဲ ချန်လှပ်ခဲ့သော်လည်း သမိုင်းတွင် အပြီးပြည့်စုံဆုံးကောက်ယူခဲ့သည့် သန်းခေါင်စာရင်းမှာ ၁၉၃၁ ခုနှစ် ကိုလိုနီခေတ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းဖြစ်သည်။ အတိတ်ကာလ ၁၉၇၃ နှင့် ၁၉၈၃ ခုနှစ်များတွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများသည် တိုင်းပြည်၏ လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းပြည်တဝှမ်း နေရာတော်တော်များများကို ကောက်ယူနိုင်ခဲ့ခြင်းမရှိပေ။ နေရာဒေသ တော်တော်များများမှာ သူပုန်များ ထိန်းချုပ်ထားသည့် နယ်မြေများ ဖြစ်နေသောကြောင့်ဖြစ်သည်။

နောက်ဆုံးကောက်ယူခဲ့သော သန်းခေါင်စာရင်းများမှာ ရလာဒ်များကို ယနေ့အချိန်အထိ အသုံးပြုလျက်ရှိပြီး၊ မြန်မာပြည်၏ ထုတ်ပြန်ထားသောစာရင်းများအရ လူဦးရေမှာ ၄၈ သန်းမှ ၆၅ သန်းအထိရှိနေသည်။ တိုင်းရင်းသား အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် သန်းခေါင်စာရင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် လူမျိုးစုဆိုင်ရာသတ်မှတ်ချက်များနှင့် လူနည်းစုတိုင်းရင်းသားများ၏ အခွင့်အရေးနှင့်ပိုင်ခွင့်များကို ကန့်သတ်ဖယ်ရှားပစ်ရန် အသုံးပြုနိုင်သည့် အချက်များတွင် မှားယွင်းမှုများ ပါရှိနေသည့်အတွက်ကြောင့် သန်းခေါင်စာရင်းကောက်ယူမှုအား ရပ်ဆိုင်းထားရန် သို့မဟုတ် ပြင်ဆင်မှုများပြုလုပ်ရန် အစိုးရအားတောင်းဆို ထားပါသည်။ နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှုတွင်ပါဝင်သည့် မေးခွန်းများနှင့် ကောက်ယူမည့် အချိန်ကာလ သတ်မှတ်ချက်ကြောင့် လူနည်းစုပွတ်စလင်များအပေါ် အကြမ်းဖက်မှုများကို ထပ်မံဖြစ်ပေါ်စေနိုင်မှာဖြစ်ပြီး အစိုးရ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ထိခိုက်စေနိုင်မှာဖြစ်သည်ဟု သတိပေးပြောကြားထားသည်။

**Facts and Figures :**

- အစိုးရအနေဖြင့် ယခုနှစ် မတ်လကုန်ပိုင်းလောက်တွင် ဒေတာ အချက်အလက်ကောက်ယူသူပေါင်း ၈၅ ၀၀၀ နှင့် ကြီးကြပ်ရေးမှူး ၂၆ ၀၀၀ ကို လေ့ကျင့်သင်တန်းပေးပြီးဖြစ်နိုင်ရန် မျော်လင့်ထားပြီး၊ အများစုမှာ ဒေသခံ ကျောင်းဆရာ ဆရာမများဖြစ်သည်။
- သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအတွက် ကုန်ကျစာရိတ်ကို အမေရိကန်ဒေါ်လာ ၇၄ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။
- သန်းခေါင်စာရင်းတွင် မေးခွန်းပေါင်း ၄၁ ခု ပါရှိသည်။
- ၂၀၁၄ မြန်မာ့သန်းခေါင်စာရင်းကောက်ယူမှုသည် တတိုင်းပြည်လုံးအတိုင်းအတာဖြင့် ကောက်ယူမှုဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လ ၁၀ နေ့မှ ဧပြီလ ၁၀ နေ့အထိ ကောက်ယူရန် စီစဉ်ထားသည်။
- မြန်မာနိုင်ငံတွင် နောက်ဆုံးကောက်ယူခဲ့သည့် သန်းခေါင်စာရင်းမှာ ၁၉၈၃ ခုနှစ်တွင်ဖြစ်သည်။

**Points of view:**

- မူအရတော့ သန်းခေါင်စာရင်းကောက်ယူတာဟာ အရေးကြီးပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ခွင့်ပြုချက်မပေးနိုင်ခင်အရင် ကျနော်တို့နဲ့ တိုင်ပင်ဆွေးနွေးစေချင်တယ်။ အစိုးရဘက်နဲ့ စကားပြောချင်တယ်။  
ဖဒို မန်းမန်း ကေအန်ယူ ပြောရေးဆိုခွင့်ရှိသူ
- သန်းကောင်စာရင်းကောက်ယူတာနဲ့ ပတ်သတ်လို့ လူထုကြားမှာ သိမြင်နားလည်မှုရေချိန်က အရမ်းနိမ့်နေတယ်။ လူထုအထဲမှာ စိုးရိမ်မှုတွေနဲ့ ရှုပ်ထွေးမှုတွေ ရှိနေတယ်။  
ဦးညီညီ -ညွှန်ကြားရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန
- သန်းခေါင်စာရင်းကောက်တယ်ဆိုတာ လူတွေအနေနဲ့ တရားဝင်နေတာဖြစ်စေ တရားမဝင်နေထိုင်တာဖြစ်စေ အဲဒါတွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး။ သန်းခေါင်စာရင်းကောက်တယ်ဆိုတာ ဒီနိုင်ငံထဲမှာ လူသယ်လောက်နေထိုင်နေကြသလို ဆိုတာကိုပဲ စစ်တမ်းကောက်ယူတာဖြစ်ပါတယ်။  
ဂျက်နက်ဂျက်ဆင် -UNFPA ဌာနကိုယ်စားလှယ်
- KIA အနေနဲ့ သူပိုင်နက်နယ်မြေဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ်တစ်လျှောက်မှာ စာရင်းကောက်ယူမယ့်သူတွေကို အချက်အလက်ဒေတာတွေ ကောက်ယူစုဆောင်းဖို့ ခွင့်ပြုပေးမယ့် အစီအစဉ်မရှိပါဘူး။  
ဦးလနမ်၊ ကချင်လွတ်မြောက်ရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူ
- သန်းခေါင်စာရင်းအချက်အလက်တွေမှာက နိုင်ငံရေးနဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ အချက်တွေပါဝင်နေတယ်။ မြန်မာနိုင်ငံအနေနဲ့ အခုအချိန်မှာလုပ်ရမှာက လူဦးရေအချိုးအစားပမာဏ ဘယ်လောက်ရှိတယ်ဆိုတဲ့ အချက်အလက်တွေကို ကောက်ယူတာနဲ့ ဘယ်လို ခွဲဝေရေးတွေလုပ်မယ်ဆိုတာပါ။ ပြီးတော့ နောက်ဆုံးအနေနဲ့ သန်းခေါင်စာရင်းမှာပါနေတဲ့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုနွယ်နေတဲ့ မေးခွန်း ၅ ခု ၆ ခုလောက်ကို ဖယ်ရှားသင့်ပါတယ်။  
ဒေးဗစ်အိုင်စတီန်းဘက်၊ ပရော်ဖက်ဆာ၊ ဂျော့ချီတောင်းတက္ကသိုလ် အာရှလေ့လာရေးဌာန

**Information links:**

[www.networkmyanmar.org/index.php/politics/myanmar-census-2014](http://www.networkmyanmar.org/index.php/politics/myanmar-census-2014)  
[www.countryoffice.unfpa.org/myanmar/census/](http://www.countryoffice.unfpa.org/myanmar/census/)  
[www.thediplomat.com/2014/02/myanmars-census-controversy/](http://www.thediplomat.com/2014/02/myanmars-census-controversy/)  
[www.facebook.com/pages/2014-Myanmar-Population-and-Housing-Census/332301026870830](http://www.facebook.com/pages/2014-Myanmar-Population-and-Housing-Census/332301026870830)  
[www.sdc.admin.ch/en/Home/Projects/Project\\_Detail?projectdbID=224981](http://www.sdc.admin.ch/en/Home/Projects/Project_Detail?projectdbID=224981)  
[www.mnped.gov.mm](http://www.mnped.gov.mm)  
[www.dvb.no](http://www.dvb.no)